

မြေနားပင်းပိတ် နှ၊ <mwei n-bin: beit> 一种蝮蛇
 မြေပိတ်ပိတ် နှ၊ <mwei p-khyout> 装蛇的篓子
 မြေပတ်တံ နှ၊ <mwei b-don> 一种无毒的蛇
 မြေပတ်တံ နှ၊ <mwei b-dout> = မြေပတ်တံ
 မြေပိတ် နှ၊ <mwei ba> 【动】獐，猫鼬 (mongoose)
 မြေပိတ်ကြီး နှ၊ <mwei ba gyi> 【动】貂，貂鼠 (marten)
 မြေပိတ်ဖြူ နှ၊ <mwei ba byu> 【动】白鼬 (Ermine)
 မြေပိတ်မြီးတို နှ၊ <mwei ba mi: do> 【动】鼬鼠，黄鼠狼 (weasel)
 မြေပိတ်မွေးရှည် နှ၊ <mwei ba mwei: shei> 【动】水貂 (mink)
 မြေပိတ်ကင်းပိတ် နှ၊ <mwei ba: kin: ba:> 蛇和蜈蚣出没的地方
 မြေပိတ်ပျဉ်း နှ၊ <mwei b-byin> 眼镜蛇发怒时膨胀的颈部。 ~ ထောင်နေသည်။ 蛇伸出膨胀的头颈。
 မြေပိတ်တန်း နှ၊ <mwei b-don> 一种背上有青铜色斑纹的毒蛇
 မြေပိတ်ကံ က၊ <mwei paut> 蛇咬
 မြေပိတ်နား နှ၊ <mwei pan: na> 【医】哮喘病
 မြေပိတ်ပေး နှ၊ <mwei bwei:> 【动】蝮蛇，蝮蛇 (Viper): ~ ခါးပိတ်ပိတ် (成) 将蝮蛇抱在怀中。(喻) 怜悯恶人，必将害己。
 မြေပိတ်ပိတ်ထိ က၊ <mwei bwei: po: hti> 蝮蛇反被毒蛇咬，(喻) 终日打雁反被雁啄瞎了眼
 မြေပိတ်မြီးတို နှ၊ <mwei bwei: mi: do> 短尾蝮蛇
 မြေပိတ်မင်း နှ၊ <mwei min:> (寓言神话中的) 蛇王
 မြေပိတ်မင်းသား နှ၊ <mwei min: dha:> = ငန်းတော်ကျား
 မြေပိတ်မင်းဂါထာ နှ၊ <mwei man: ga hta> (迷信) 避蛇咒
 မြေပိတ်မန္တရာ နှ၊ <mwei man: d-ya:> = မြေပိတ်မင်းဂါထာ
 မြေပိတ်မြေချင်းမြေပြင် က၊ <mwei mwei gyin: khyei myin> 蛇见蛇足，(喻) 同伙之间互相很了解对方的底细。 ~ သူများဖြစ်ကြသဖြင့်တဦး၏အကြံကို တဦးကကောင်းကောင်းကြီးသိမြင်ကြပါသည်။ 由于同伙之间互相很了解，所以对彼此的策略了如指掌。
 မြေပိတ်ရေခွံ နှ၊ <mwei yei gun> 蛇蜕，蛇皮
 မြေပိတ်ရေလဲ နှ၊ <mwei yei le:> 蛇蜕
 မြေပိတ်ရိုး နှ၊ <mwei yo:> ①雕刻的花纹棱儿②梭枪金属头中部凸起的棱儿 ③犁地时没有犁到而遗留下来的长条的地
 မြေလက်ပတ် နှ၊ <mwei let pat> 【动】鞭蛇(产于亚洲及南美洲的一种无毒蛇) (The whip snake)
 မြေလမ္မာယ် နှ၊ <mwei lan me> ①耍蛇 ②耍蛇人
 မြေလမ္မာယ်ပြ က၊ <mwei lan me pya> 耍蛇
 မြေလိပ်မြေကောက် I နှ၊ <mwei lein mwei gaut> (喻) 之

字形，之字形的路或装饰等； ~ လမ်း 羊肠小道 II ကဝါ <mwei lein mwei gaut> 弯弯曲曲
 မြေဝမ်းပိုက်ရာ နှ၊ <mwei wun: bait ya> 蛇的行迹
 မြေသမား နှ၊ <mwei dh-ma:> 耍蛇人
 မြေသားများအဘ နှ၊ <mwei tha: mya: a-pha> 【动】火蛇 Elaphe melanurus Shaw (The fire serpent)
 မြေသူတော် နှ၊ <mwei thu daw> = ငန်းတော်ရှည်
 မြေဟောက် နှ၊ <mwei haut> 【动】眼镜蛇 Naia tripudians (Cobra)
 မြေအလမ္မာယ် နှ၊ <mwei a-lan me> = မြေလမ္မာယ်
 မြေကံ က၊ <mwet / mywet> (书) 演讲，作报告
 မြေကံကျူး က၊ <mwet kyu: / mywet kyu:> 演讲，演说
 မြေကံကြား က၊ <mwet kya: / mywet kya:> (雅) 讲话，讲述； မိန့်ခွန်း ~ သည်။ 致词，作报告。
 မြေကံချီ က၊ <mwet khyi/mywet khyi> (书) 讲述，演讲
 မြေကံချီ က၊ <mwet khyi: / mywet khyi:> (书) 讲述，演讲
 မြေကံပြည် နှ၊ <mwet khyi> 暗示； သိသာရုံ ~ လောက်ပြောသည်။ 只是在话中作了暗示，让他明白。
 မြေကံမြေ က၊ <mwet khywei/ mywet khywei> (书) 讲述
 မြေကံဆို က၊ <mwet hso> 讲话，讲述
 မြေကံညွှန်း က၊ <mwet hnyun:> 指示
 မြေကံဖော် က၊ <mwet phaw> 讲述
 မြေကံဟ က၊ <mwet ha> 讲话
 မြေတင်္ဂါလ နှ၊ <mwe ta la> (古) 缅甸四月
 မျှ I က၊ <hmya> ①平分，均分； သူ့ကိုစာအုပ် ၃ အုပ် ~ ပေးလိုက်ပါ။ 分给他三本书吧！ ②等量，相等； အင်အားချင်း မ ~ ပါ။ 双方力量不等。 ③(规模、大小) 相同； သစ်ပင် ရိပ်နှင့် ~ သောအရပ် 与树荫大小相同的地方 ④相称； ခေတ်မှီမြို့ကြီးနှင့် ~ အောင်ထိုက်ကြီးတာကြီးများ။ အမြန်သွားလမ်း မကြီးများ၊ မြေအောက်မီးရထားလမ်းများဆောက်ထားသည်။ 建造了与现代化城市相称的高楼大厦、高速公路、地下铁道。 II ပါ <hmya> ①如此，这么； ဤ ~ လှသောယုန်း ကိုမတွေ့ဖူးသေးပါ။ 还没有见过这么好看的花。 / ဤ ~ မကြီးပါ။ 没有这么大。 / ရူးဆစ်နစ် ~ ရှိနေသည်။ 水淹到膝盖这么深。 ②大约； ပွဲသို့လူငါးဆယ် ~ လာသည်။ 到会者约五十人。 ③(书) 强调语气，一般总在否定式句中用，表示甚至，连……(也不)； ဤအလုပ်မအောင်မီမည်သူနှင့် ~ မပြောခဲ့ချေ။ 这件事没成功之前跟谁也没讲过。 / မည်ကဲ့သို့ ~ မပြောဝဲထင်ခံနေသည်။ 什么也不讲，硬顶在那儿。 / မည်သူ ~ မပြောချေ။ 谁也不讲。
 မျှစားမျှစေ က၊ <hmya' za: hmya' wei> 平均， ~ ပြုသည်။ 平均分配。
 မျှတ I က၊ <hmya' ta> ①够，足够； အစားအသောက် ~